

ကောင်း၍ရရင့်လှသောသူ 机智勇敢的人

ဖြတ်ထဲး နဲ့ <phyat hton:> 【律】判例

ဖြတ်ပိုး နဲ့ <phyat po:> 蛀虫,蠹虫

ဖြတ်ပိုင်း I နဲ့ <phyat pain:> ①收据, 收条 ②剪报 ③砍、裁下的木头、布、纸等的碎块碎片等 II ကဲ <phyat pain:> 砍断, 切断: ~ ခိုးသာ 截面面积 / ~ ပဲ 横截面

ဖြတ်ယ် ကဲ <phyat pe> 砍掉, 截除

ဖြတ်ဖောက် ကဲ <phyat phaut> 穿透

ဖြတ်ဖြတ်ခါ ကဲ <phyat phyat kha> = ဖြတ်ဖြတ်လူ:

ဖြတ်ဖြတ်ခုန် ကဲ <phyat phyat khon> = ဖြတ်ဖြတ်လူ:

ဖြတ်ဖြတ်ပျော်ပျော် ကဲဝ <phyat phyat pya bya> 仓皇, 惊恐不安

ဖြတ်ဖြတ်လူး ကဲ <phyat phyat lu:> ①痛得打滚: ~ အောင်နာတယ်။ 痛得满地打滚。②急于取得(某种东西): ဒီပွဲည်းကိုလိုချင်တာ ~ နေတာပဲ။ 想得到这东西快把人想疯了。/ ~ ငိုနေသည်။ 哭得死去活来。

ဖြတ်ဖြတ်လန်း ကဲ <phyat phyat lan:> 惊恐, 惊恐

ဖြတ်မှတ် နဲ့ <phyat hmat> 【数】交点

ဖြတ်ရှုံး ကဲ <phyat yin> (古)砍断, 切断

ဖြတ်လမ်း နဲ့ <phyat lan:> ①近路: ~ သမား 投机取巧的人 ②通道, 通路 ③(喻)捷径: ~ လိုက်သည်။ 走捷径。

ဖြတ်ထိုး ကဲ <phyat hli:> 切, 割

ဖြတ်လွှား ကဲ <phyat hle:> 砍, 伐: သစ်ပင်ကိုလွှား ~ တယ်။ 用锯伐树。

ဖြတ်လွှား နဲ့ <phyat hlwa:> 一种大锯

ဖြတ်သား နဲ့ <phyat tha:> 锯木料时为锯时损耗而留的份儿

ဖြတ်သန်း ကဲ <phyat than:> 穿越, 越过, 渡过, 经过; 经历: ~ သွားဝိုင်း 过境签证

ဖြတ် I နဲ့ <phyout> 白蛉(虫) II ကဲ <phyout> ①解, 解开, 拆卸: လူည်းမှန်းကို ~ သည်။ 把牛从牛车上解下来。②撤职, 解雇: အလုပ်မှ ~ ပစ်လိုက်သည်။ 解雇。③解散, 撤销: အတန်း ~ ခေါင်းလောင်းထိုးလိုက်သည်။ 打下课铃。/ နောက်ဆုံးထပ်မံဆိုင်ပါ ~ ဝစ်လိုက်ရသည်။ 最后连饭铺都歇业了。III မသာ <phyout> -忽儿

ဖြတ်ကနဲ့ ကဲဝ <phyout g-ne:> 忽地, 突然: ~ ခုံနှစ်ကိုသွားပြန်။ 忽地一下又跳走了。

ဖြတ်ချုံ ကဲ <phyout khya:> ①摘下, 卸下: နှစ်ပါးမျှပန်းချုံ ကာကို ~ လိုက်သည်။ 摘下墙上的画。②撤职, 赶下台, 打倒: ရှားး ~ သည်။ 撤销职务。

ဖြတ်ချင်း ကဲဝ <phyout khyin:> 立即, 一瞬间: ဂျာနယ်၁၀၀၀ ~ ကုန်သွားတာပဲ။ 一会儿功夫一千本杂志就卖光了。

ဖြတ်ချော် ကဲဝ <phyout kyi:> 立即, 即刻: ~ ရတ်ခြည်း

即刻, 立即

ဖြတ်စိမ်ပိုး နဲ့ <phyout sein: bo:> 一种伤害植物花苞花蕾会飞的绿色小虫

ဖြတ်ပယ် ကဲ <phyout pe> 解除, 撤除

ဖြတ်ဖြတ် မသာ <phyout phyout> 喃啦啦啦: သစ်သီးတွေက ~ ကြေသည်။ 果子啪啦啦啦往下掉。

ဖြတ်ဖြတ်ပျော်ပျော် ကဲဝ <phout phyout pya bya> 匆忙, 仓皇

ဖြန် ကဲ <phyan:> ①张开, 铺开, 散开: လက်ဝါး ~ သည်။ 张开手掌。/ အိပ်စာခင်ကို ~ ထားသည်။ 把床单铺开。②扩展, 传开: ဝါဒ ~ သည်။ 宣传。/ မျဉ်ပရိသတ်များအား ~ ကြဉ်လိုက်သည်။ 扫视了一下观众。③到(某地)巡幸: ခြေစွဲ ~ 巡幸 / ခိုး ~ 巡幸

ဖြန်ကျင်း ကဲ <phyan' kyin:> 张开, 铺开, 散开, 打开

ဖြန်ကြဲ့ ကဲ <phyan' kye:> 撤, 泼, 撤开

ဖြန်ကြုံး ကဲ <phyan' kyet> 缩紧(鼓面、顶棚等)

ဖြန်ကွန်း ကဲ <phyan' kun:> (诗)四射, 放射: ဇာတ်ခြည် ~ နေချုံ။ 光芒四射。

ဖြန်ချော် ကဲ <phyan' khin:> 铺开: သင်ဖြူးကို ~ လိုက်သည်။ 铺上席子。

ဖြန်ချို့ ကဲ <phyan' khyi> 发行: ~ ရေးတွား 发行部门 / ~ ထုတ်ဝေသည်။ 出版, 发行。也作 ဖြန်ချို့

ဖြန်ချွဲ့ ကဲ <phyan' khwe:> 分散开: တပ်များကို ~ လိုက်သည်။ 把兵力铺开。

ဖြန်ပြုး ကဲ <phyan' byu:> ①散布 ②推销, 推广: ~ ဇာတ်ချော်ရသည်။ 推销。/ ပါးများသစ်များကို ~ စိုက်ပျိုးရန်စိုင်း လျက်ရှုံးသည်။ 计划推广稻子新品种。

ဖြန်မြန်း ကဲ <phyan' myan:> 【佛】云游

ဖြန်ယွှေ့း ကဲ <phyan' yun:> (雅)(高贵者)出门远游, 巡幸

ဖြန်လင်း ကဲ <phyan' lin:> (书)运用智慧

ဖြန်ထွား အဲ <phyan' hlwa:> 展开后披上或盖上: ပုံးကို ကလေးရှင်းပေါ်ထွား ~ ပေးလိုက်သည်။ 把筒裙展开盖在小孩子身上。

ဖြန်ဝေး ကဲ <phyan' wei> 散发

ဖြန်း ကဲ <phyan:> ①洒, 泼(水、汁等): ရေ ~ သည်။ 洒水。/ ပါးသတ်ဆေး ~ သည်။ 洒杀虫剂。/ ~ စက် 洒水机 / ~ ဆေး 喷洒剂 ②(风)吹拂: လေချို့ ~ သည်။ 微风吹拂。

③(打鼓、弹弦)嗡嗡作响: လေးညီး ~ သည်။ 拉起弓弦嗡嗡作响。/ ဗုံကိုးဗုံး ~ သည်။ 打鼓。④(诗)说出 ⑤吹嘘, 蒙哄, 瞎说, 胡乱猜测: သူ ~ တာပါ။ 他瞎吹。⑥(气、血等)在体内凝聚: ရှုက်သွား ~ သွားသည်။ 满脸羞色。

ဖြန်းကနဲ့ ကဲဝ <phyan: k-ne:> 忽然, 一下子(起了许多鸡